

သို့

နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသားများ

ရက်စွဲ ။ ။ ဖေဖော်ဝါရီ၊ ၁၄ရက်၊ ၂၀၁၄ ခုနှစ်

အကြောင်းအရာ။ ။ ဒုတိယအကြိမ် မြန်မာ့အရေးလှုပ်ရှားသူများအားတံခါးဖွင့်ဖိတ်ကြားခြင်း

မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား နော်ဝေနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများ အတူတကွ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မတ်လ ၁၄ရက်၊ ၂၀၁၄ တွင် Kristiansand မြို့၊ Vest-Agder ဒေသတွင် ဒုတိယအကြိမ်မြောက် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှကြီးကြပ်ဦးစီး ဆောင်ရွက်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ (Myanmar Representative Committee - Norway / MRC-N) ကို နိုဝင်ဘာလ၊ ၁၆ရက်၊ ၂၀၁၃ ခုနှစ်တွင် Norwegian Burma Committee ရုံးခန်း၊ Oslo မြို့တွင် အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်တော်များဖြင့် အတည်ပြုဖွဲ့စည်းခဲ့ပါသည်။

ထိုအစည်းအဝေးတွင် မတက်ရောက်နိုင်ခဲ့သော မည်သည့် အဖွဲ့အစည်း၊ လူမျိုးစုအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်တော်များအား လက်တွဲပါဝင်နိုင်ကြရန် အစဉ်အမြဲ လက်ကမ်းကြိုဆိုလျက်ရှိပါသည်။

ထို့ကြောင့် မတ်လ ၁၄ရက်၊ ၂၀၁၄ တွင် Kristiansand မြို့၊ Vest-Agder ဒေသတွင် ဒုတိယအကြိမ် ကျင်းပမည့် ကိုယ်စားလှယ်တော်များတွေ့ဆုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများ နှင့် အဖွဲ့အစည်းကိုယ်စားပြုတက်ရောက်နိုင်သူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဆွေးနွေးပွဲအစီအစဉ်များ

- ၁၂:၀၀ - ၁၂:၃၀ ။ ။ အစီအစဉ်ဖွင့်လှစ်ခြင်းနှင့် မိတ်ဆက်ခြင်းအစီအစဉ် (ဦးအောင်ထွန်း)
- ၁၂:၃၀ - ၁၂:၄၅ ။ ။ ဆွေးနွေးပွဲအစီအစဉ် အကျဉ်းချုပ်နှင့် ရည်ရွယ်ချက်များရှင်းလင်းခြင်း (ဦးကျော်နုသန်)
- ၁၂:၄၅ - ၁၃:၁၀ ။ ။ "Betteriet" အဖွဲ့အစည်း၏ နိုင်ငံခြားသားအဖွဲ့အစည်းများအကြား လှုပ်ရှားမှုအခန်းကဏ္ဍ ရှင်းပြခြင်း - Øyvind Hope
- ၁၃:၁၀ - ၁၄:၀၀ ။ ။ ပြဿနာများ၏ အရင်းအမြစ်နှင့် အသင့်တော်ဆုံးဖြေရှင်းနည်း တင်ဆက်ခြင်း -
ယခင် UN အရာရှိနှင့် လက်ရှိ NCA အရာရှိ - Tale Steel Johnsen
- ၁၄:၀၀ - ၁၄:၃၀ ။ ။ အားလပ်ချိန်
- ၁၄:၃၀ - ၁၄:၄၅ ။ ။ ပြန်လည်ငြိမ်းချမ်းရေး လှုပ်ရှားမှု ဗျူဟာ ရှင်းလင်းခြင်း - Kristian Rossaak
- ၁၄:၄၅ - ၁၅:၃၀ ။ ။ အထွေထွေ ဆွေးနွေးခြင်းအပိုင်း (၁)
- ၁၅:၃၀ - ၁၆:၃၀ ။ ။ MRC-N ကော်မတီဝင်များ တိုး/လျှော့ အတည်ပြုခြင်းနှင့် တာဝန်ခွဲဝေခြင်း
- ၁၆:၃၀ - ၁၆:၄၅ ။ ။ အားလပ်ချိန်
- ၁၆:၄၅ - ၁၇:၄၅ ။ ။ အထွေထွေ ဆွေးနွေးခြင်း အပိုင်း (၂)
- ၁၇:၄၅ - ၁၈:၀၀ ။ ။ နိဂုံးချုပ် အစီအစဉ်

နေရာ ။ ။ Tordenskjoldsgate 67, 1614 Kristiansand, Vest-agder, Norway
နေ့ရက် ။ ။ ၂၀၁၄ခုနှစ်၊မတ်လ၊၁၄ရက် (သောကြာနေ့)
အချိန် ။ ။ နေ့လည် ၁၂:၀၀ နာရီ မှ ညနေ ၁၈:၀၀ နာရီ အထိ

ဆက်သွယ်ရန်
 ၁။ ဦးအောင်ထွန်း (+47 9548 9543)
 ၂။ ဦးကျော်နုသန် (+47 9769 0451)

ပထမအကြိမ် Oslo မြို့အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

နေ့ရက်။ နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
အချိန်။ ၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီထိ
နေရာ။ NBC ခန်းမ၊ Kirke gate 5, Oslo

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

က) မြန်မာကိုယ်စားလှယ်တော်များမှ MRC-N (Myanmar Representative Committee - Norway) ဟုအမည်ပေးရန်သဘောတူအတည်ပြုကြသည်။

ခ) အဖွဲ့အစည်းအသီးသီးမှ စုစုပေါင်း ကိုယ်စားလှယ် (၁၅)ဦးတက်ရောက်သည်။

ဥပမာ-

၁။ ။ လူမျိုးစု အဖွဲ့အစည်း

၂။ ။ နိုင်ငံရေး လှုပ်ရှားသော အဖွဲ့အစည်း

၃။ ။ လူမှုရေး လှုပ်ရှားသော အဖွဲ့အစည်း

၄။ ။ တစ်ဦးချင်းလှုပ်ရှားပါဝင်သူများအား အတိုင်းအတာတစ်ခုအထိသတ်မှတ်၍

ဆုံးဖြတ်ပိုင်ခွင့် တာဝန်ပေးအပ်မှုများပြုလုပ်သည်။

ဂ) မြန်မာကိုယ်စားလှယ်အဖွဲ့ (MRC-N) မှ အထွေထွေ ဆက်သွယ်ရေးတာဝန်ခံ (သို့) လူထု ဆက်ဆံရေးတာဝန်ခံ ၂ ဦးအား ယာယီရွေးချယ်ထားသည်။

၁။ ။ ဦးအောင်ထွန်း (+47 9548 9543)

၂။ ။ ဦးကျော်နသန် (+47 9769 0451)

ဃ) MRC-N မှ အောက်ပါ စံပြုလုပ်ငန်းများရေးဆွဲမှု ပြုလုပ်ရန်

၁။ ။ အောက်ခြေအထိကွင်းဆင်းလေ့လာ၍ လူထု၏အခြေခံစားဝတ်နေရေးနှင့် လူထု၏ စစ်မှန်သောသဘောထား၊ လူထုအသံပေါ်ပေါက်ရေး၊ အဖြစ်မှန်ဖော်ထုတ်ရေး

၂။ ။ ပြည်တွင်း၊ ပြည်ပ NGO/INGO အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများနှင့် တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကူညီပေးရန်။

၃။ ။ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား နီးကပ်စွာစောင့်ကြည့်လေ့လာ၍ လိုအပ်သည် ပညာပေး ကူညီမှုများပြုလုပ်နိုင်ရန်။

င) MRC-N ကော်မတီမှဒီဇင်ဘာ ၂၀၁၃ အတွင်း (သို့) ဇန်နဝါရီ ၂၀၁၄ အစောပိုင်းတွင် ဒုတိယ အကြိမ်အစည်းအဝေး ကျင်းပနိုင်ရန်၊ ဒုတိယအကြိမ် ကိုယ်စားလှယ်တော်များ ပို၍ စုံလင်စွာ တက်ရောက်၍ တာဝန်ယူပူးတွဲဆောင်ရွက်နိုင်ရန်၊ စီမံမှုများပြုလုပ်ရန်။